

行的考试相对而言) : တချို့က ~ (၉)တန်း အောင်သည်။  
有的是经过学校考试九年级毕业的。

- ကျောင်းဆရာ နှု၊ <kyaun: hs-ya> 教师, 教员
- ကျောင်းဆင်း က၊ <kyaun: hsin> ①毕业, 结业: ~ စာတမ်း  
毕业论文 ②放学, 下课: ~ ပြီ။ 下课了。
- ကျောင်းဆောင် နှု၊ <kyaun: zaun> ①庙舍, 佛堂 ②校舍,  
学生宿舍: ~ ကြေး 住宿费 ③供 ဦးရှင်ကြီး 神的高台  
④佛龕
- ကျောင်းတကာ နှု၊ <kyaun: d-ga> ①(布施建造寺庙的)男  
施主 ②(佛教界对男人的尊称)男施主
- ကျောင်းတက် က၊ <kyaun: tet> ①学习, 上学 ②上课,  
开始上课: ~ ပြီ။ 上课了。
- ကျောင်းတိုက် နှု၊ <kyaun: dait> 同一个教派的寺庙群
- ကျောင်းတင် က၊ <kyaun: tin> 【佛】为僧侣造庙宇, 专为某  
和尚建庙宇并请其当方丈
- ကျောင်းထား က၊ <kyaun: hta> 送进学校读书: သားလေးကို  
~ ပြုလား။ 把儿子送去上学了吗?
- ကျောင်းထိုင် I နှု၊ <kyaun: dain> 【佛】方丈, 住持: ~  
ဆရာတော် 方丈 / ~ ပုဂ္ဂိုလ် 方丈 / ~ ဘုန်းကြီး 方丈  
II က၊ <kyaun: htain> 【佛】主持庙中事务
- ကျောင်းနေ က၊ <kyaun: nei> 上学
- ကျောင်းနေဖက် နှု၊ <kyaun: nei bet> 同学, 同窗
- ကျောင်းပရဝတ် နှု၊ <kyaun: p-r-won / kyaun: p-r-wun> =  
ကျောင်းဝင်း
- ကျောင်းပိတ် က၊ <kyaun: peit> 学校放假: ~ ရက် (学校)  
假日, 假期
- ကျောင်းပျက် က၊ <kyaun: pyet> 旷课: ကျောင်းမပျက်ပါနှင့်။ 别  
旷课。
- ကျောင်းပြေး I နှု၊ <kyaun: byei> 逃学的学生 II က၊  
<kyaun: pyei> 逃学
- ကျောင်းဖွင့် က၊ <kyaun: phwin> ①开学 ②办学
- ကျောင်းမြေ နှု၊ <kyaun: myei> 【佛】属于寺庙的土地, 寺  
庙地产
- ကျောင်းလခ နှု၊ <kyaun: la' ga> 学费: ~ လွတ်ငြိမ်းသည်။  
免收学费。
- ကျောင်းလစ် က၊ <kyaun: lit> 逃学
- ကျောင်းလွတ် က၊ <kyaun: hlut> 下课, 放学
- ကျောင်းဝင်း နှု၊ <kyaun: win> ①寺院 ②校园
- ကျောင်းခိုင်း နှု၊ <kyaun: wain> = ကျောင်းဝင်း
- ကျောင်းသား နှု၊ <kyaun: dha> ①在寺院中学习的人 ②  
男学生, 学生: ~ ဘဝ 学生时代 / ~ မှတ်ပုံတင်ကတ်ပြား  
学生证 / ~ သမဂ္ဂ 学生会
- ကျောင်းသူ နှု၊ <kyaun: dhu> 女学生
- ကျောင်းသုံးစာအုပ် နှု၊ <kyaun: dhon: sa out> 教科书, 课本

- ကျောင်းသုံးပစ္စည်း နှု၊ <kyaun: dhon: pyit si> 学校设备,  
教学用品
- ကျောင်းသစ်မံ နှု၊ <kyaun: thin gan> 隐士修行的房子, 精  
舍
- ကျောင်းသင်စာအုပ် နှု၊ <kyaun: thin sa out> 课本, 教科书
- ကျောင်းသင်ပုန်းကြီး နှု၊ <kyaun: thin bon: gyi> 黑板
- ကျောင်းအမ နှု၊ <kyaun: a-ma'> 【佛】①(布施建造寺庙  
的)女施主 ②(佛教界对女人的尊称)女施主
- ကျောင်းအရံ နှု၊ <kyaun: a-yan> ①寺院 ②校园
- ကျောင်းအား က၊ <kyaun: a> (学校)放假, 没有课: ဒီနေ့  
~ တယ်။ 今天我们没有课。
- ကျောင်းအပ် က၊ <kyaun: at> ①送去上学, 送孩子上学 ②  
建造寺庙布施给和尚
- ကျောင်းအိပ်ကျောင်းစား နှု၊ <kyaun: eit kyaun: za> 寄宿  
生, 住校生
- ကျောင်းအုပ် နှု၊ <kyaun: out> 校长: ~ ဆရာကြီး 校长
- ကျောင်းဦး နှု၊ <kyaun: u> 庙宇前厅大殿
- ကျိုင်း I နှု၊ <kyain> ①(象征权力的)权杖  
(见图) ②甲壳虫的总称 ③蝗虫 ④(方)  
城镇 ⑤ <gyain> 腋下 II က၊ <kyain>  
粗壮, 魁伟, 魁梧
- ကျိုင်းကောင် နှု၊ <kyain: gaun> ①蝗虫 ② =  
ကြက်ဥခိုးမြေ
- ကျိုင်းကောင်မသား နှု၊ <kyain: gaun ma' dha> ကျိုင်း  
①【动】金环蛇 ②骂人用语
- ကျိုင်းခေါင်းမသား နှု၊ <kyain: gaun: ma' dha> = ကျိုင်း  
ကောင်မသား
- ကျိုင်းခေါင်းမြေ နှု၊ <kyain: gaun: mwei> = ကြက်ဥခိုးမြေ
- ကျိုင်းချက် နှု၊ <kyain: khyet> (象征权力的)权杖
- ကျိုင်းတုံ နှု၊ <kyain: ton> 景栋镇, 位于掸邦境内
- ကျိုင်းတွင်းနာ နှု၊ <kyain: dwin: na> 【医】腋下生的脓疮
- ကျစ် I က၊ <kyit> ①捻紧, 搓绳子, 编(辫子): ကြိုး  
~ သည်။ 搓绳子。 / ကျစ်ဆံမြီး ~ သည်။ 编辫子。  
②(蚯蚓、鼠等)扒洞, 掏洞 ③做成小土坷拉状 ④日  
蚀, 月蚀 II နှု၊ <kyit> ①紧密, 结实: ဒီပိတ်ကအသား ~  
တယ်။ 这布织得很密。 ②瘦小
- ကျစ်ကျစ် က၊ <kyit kyit> 紧紧地: ဖျာကို ~ လိပ်ထားပါ။  
把席子卷紧。 / လက်နှစ်ဖက်ကို ~ ပါအောင်ဆုပ်ထားလိုက်သည်။  
握紧双拳。
- ကျစ်ကျစ်ထုပ်ထုပ် က၊ <kyit kyit htout htout> 精打细算:  
ရသမျှနှင့် ~ သုံးစွဲသည်။ 量入为出。
- ကျစ်စာ နှု၊ <kyit sa> (蚯蚓等动物洞口的)小土粒, 小土  
坷拉: တီ ~ 蚯蚓洞口的小土粒 / ပုစွန် ~ 蟹洞口的  
小土粒 / ထွန် ~ 田里的小土坷拉



ကျိုင်း